

မာတိကာ

- ကောင်းရှင်းကျန်၏ ကိုယ်ရေးအကျဉ်း	၇
- မူရင်းဝတ္ထု အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ၏ အမှာစကား	၁၀
- အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ၏ ကိုယ်ရေးအကျဉ်း	၁၂
- မြန်မာဘာသာ ပြန်ဆိုသူ၏ အမှာ	၁၃
၁။ ဘုရားကျောင်း The Temple	၁၅
၂။ ပန်းခြံထဲမှာ In the Park	၃၂
၃။ ကြွက်တက်ဝေဒနာ Cramp	၄၆
၄။ အင်ဆီးဒင့် The Accident	၅၄
၅။ အဘိုးအတွက် ငါးမျှားတံ Buying a Fishing Rod for My Grandfather	၆၉
၆။ လျှပ်တစ်ပြက် In an Instant	၉၉



“စာရေးစာဟာ ကျွန်တော်ရဲ့ တည်ရှိနေမှုကို ပြန်လည်အသိအမှတ်ပြု ပြောဆိုတဲ့ နည်းလမ်း တစ်သွယ်ပါ။...ခုဝတ္ထုတွေမှာဇာတ်ကြောင်းပြောပြဖို့ မရည်ရွယ်ကြောင်းကြိုပြောထားပါရစေ။”

- Gao Xingjian

“...ဝတ္ထုများကို ဖတ်ရခြင်းသည် ယန်းဖွင့်များကို နှမ်းရှိုက်ရသလို ခံစားရသည်။ အခက်အလက်တို့၏ အလှအပ၊အကွက်အပြက်တို့၏လှပသိမ်မွေ့မှုကို သတိပြုမိသည်။”

- Scotsman

“တရုတ်ပြည်ဆိုင်ရာ တစ်မူထူးခြားသော အချက်အလက်တို့ကို လိုရင်း တိုရှင်းဖြင့် ကျစ်လျစ်သိပ်သည်းစွာ ထိထိမိမိဖော်ပြထားသည်။”

- Guardian

“...ခံစားချက်အပြည့်ဖြင့် ဆွဲဆောင်မှုရှိစွာရှင်းရှင်းလင်းလင်းသရုပ်ဖော်ထားသောဝတ္ထုများ”

- Daily Telegraph

၂၀၀၀ ပြည့်နှစ် စာပေဆုပယ်လ်ဆု ရရှိခဲ့သည့် ပထမဦးဆုံး တရုတ်အမျိုးသား Gao Xingjian ၏ ဝတ္ထုတို (၆) ပုဒ် စုစည်းမှု။